

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၁-၀၄

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) အရ အထူးကုန်စည် ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် တင်သွင်းမှုလုပ်ငန်း သို့မဟုတ် တင်ပို့မှုလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ အထူးကုန်စည်ခွန်ဥပဒေအရ အခွန်ပေးဆောင်ထိုက်သည့် အထူးကုန်စည်များအား ထုတ်လုပ်မှု/ တင်သွင်းမှု/ တင်ပို့မှု ဆောင်ရွက်နေသော်လည်း အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ (ဃ) နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများ နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (က) တို့နှင့်အညီ မှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ မှတ်ပုံတင်ခွင့်ပြုရန်/ သက်တမ်းတိုးရန် လျှောက်လွှာကို ----- ခုနှစ်၊ ----- လ ----- ရက်နေ့ () အချိန်၌ အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ အရောက်တင်သွင်းရန် အကြောင်းကြားပါသည်။

၃။ ထို့ပြင်အောက်ပါစာရင်းစာအုပ်များ၊ စာရွက်စာတမ်းများကိုလည်း တစ်ပါတည်း ပူးတွဲတင်ပြရမည့်အပြင် ကြားနာစစ်ဆေး နိုင်ရန်အတွက် အထက်စာပိုဒ်ပါ နေ့ရက်၊ အချိန်၊ နာရီတွင် ကျွန်ုပ်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်ဖြစ်စေ လာရောက်ရန် အကြောင်းကြားပါသည်-

တင်ပြရမည့် စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများ

၄။ မှတ်ပုံတင်ခွင့်ပြုရန်/ သက်တမ်းတိုးရန် လျှောက်လွှာပုံစံကို ပူးတွဲပေးပို့ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
----- ရုံး